



ရှေ့ဝင်းလှိုင်

လောကသုံးပါးသခင်

(ဂျန်ချန်)

((Chapter 826 - 840))

စာစဉ် - (၅၆)

Chapter 826

ဆေးမီးတောက်မြို့မှ ရန်စောင်ခြင်း

ဥဒေါင်း တွေ့ဆုံပွဲက ပြီးဆုံးသွားပြီမို့ လာရောက်ကြတဲ့ ကလန်တွေ အားလုံး ပြန်ဖို့ ပြင်ကြပါတယ်။ ရစ်ခွေနဂါးကလန် သခင်ကြီးနဲ့ ဂျန်ချန် ကိုတော့ ကျန်နေခဲ့ဖို့ အင်ပါယာ ဥဒေါင်း အမိန့်ပေးပါတယ်။ ဘယ်သူမှ အဲဒီလို မျက်နှာသာပေးခြင်း မခံကြရပါဘူး။ သခင်လေး ဂျီဆန် တောင် မှ ပေါ့လေ။

ကလန်သခင်တွေ အားလုံး ဒီအလှည့် အပြောင်းကြောင့် နောက်ကို လည်ပြန် လှည့်ကြည့်မိ ကြပါတယ်။ ဆေးဘုရင်ကျန်းက သူတို့ ထက် ဘယ်တုန်းကများ ပိုအရေးပါ သွားတာပါလိမ့်။ ဘာမှန်း မသိတဲ့ လူတစ် ယောက်ကို အလေးပေးခြင်း။

ရစ်ခွေနဂါးကလန် သခင်ကြီး ကျန်နေခဲ့ရတာကို နားလည်ပေးလို့ ဖြစ်ပါတယ်။ သူက ရှေ့ဆုံးရောက် ကလန်ကြီး မဟုတ်လား။ ဆေးဘုရင် ကျန်းကျ အရှင် ဥဒေါင်းနဲ့ ဘာမှ လည်း မသက်ဆိုင်တဲ့ ဟာကို။

ဘယ်လိုတွေ ဖြစ်ကုန်တာပါလိမ့်။ သူက ပိုအရေးကြီးနေတာ ဟုတ် တော့ မဟုတ်သေး။ အကြောင်းရင်းကို သေချာ နားမလည်ပေမဲ့ သူတို့ တွေ အရှင် အမိန့်တော်ကို မပယ်ရှားဝင့်။ အင်ပါယာ ဥဒေါင်း နောက်လို က်လာတာ ကြာချေပြီမို့ သူတို့ ကြား ဆက်ဆံရေးက တည်တံ့ခိုင်မာ

လွန်းနေပါပြီ။

ဆေးဘုရင်ကျန်းကို နေခဲ့စေဖို့ အမိန့်ပေးထားတာ အစောက အချက်ပေး သင်္ကေတတွေနဲ့ ပတ်သက်ပါ လိမ့်မယ်။

အင်ပါယာ ဥဒေါင်း အခုလောက် မျက်နှာ ပျက်သွားရ လောက် အောင် ဘာမို့လို့ လဲ။ လူတိုင်းက မေးခွန်းကိုယ်စီနဲ့ ပြန်သွားကြရ ပါ တယ်။

အားလုံး ပျောက်ကွယ်သွားမှ အရှင် ဥဒေါင်းက ဂျန်ချန်ကို အဓိပ္ပာယ် ပါပါ ကြည့်လာပါတယ်။

"ဆေးဘုရင်ကျန်း ... ငါတို့ ဆီကို မဖိတ်ခေါ်တဲ့ ပြဿနာတွေ ရောက် လာပြီ "

ပြဿနာ ...။ ဘာတွေများ ပါလိမ့်။ ငါနဲ့ ပတ်သက်နေတာလား။ အခု လို ပြောလာတာက ဘာသဘောလဲ။ မြင့်မြတ်သော ဥဒေါင်းတောင် အရှု ပ်အထွေး အားလုံးကို ငါပဲ ဖြေရှင်းပေး စေချင်နေ သလိုလိုကြီးပါလား။ ဂျန်ချန် ခေါင်းထဲ ပလုံစီခတ် လာပါတယ်။

ရစ်ခွေနဂါးကလန် သခင်ကြီးလည်း စိတ်ဝင်စား မိပါတယ်။ သို့တိုင် အောင်ပဲ သူ အသံတိတ် နေလိုက်ပါတယ်။ ဧကရာဇ် လေးပါးလည်း ထို နည်းလည်းကောင်း ဆိတ်ဆိတ် နေပါတယ်။

ဂျန်ချန်ကိုသာ ထူးဆန်းသလို ကြည့်မိပါရဲ့ ။ ဆေးဘုရင်ကျန်းက ဘယ်လောက် ထူးခြားလဲ သူတို့ သိချင်မိပါတယ်။ ဘာလို့ အရှင်က လူငယ် လေး တစ်ယောက်ကို တန်ဖိုး ကြီးကြီးမားမား ထားနေတာလဲ။

အချက်ပေး သင်္ကေတတွေထဲ ဘယ်လို အကြောင်းအရာ မျိုးတွေက များ ဒီကောင်လေးနဲ့ ဆက်နွှယ်နေပါလိမ့်။

"ကျွန်တော် နားမလည်နိုင်သေးတာ ခွင့်လွှတ်ပါ အရှင် "

ဂျန်ချန် မချီသလို ပြုံးပါတယ်။

"မင်း ပေးခဲ့တဲ့ အသက်ရှည်ဆေးနဲ့ ပတ်သက်တယ်။ ဆေးမီးတောက် မြို့ကလည်း ဒီဆေးကို သူတို့ ပိုင်ဆိုင်တယ်လို့ သတင်းလွှင့်နေပြီ။ ငါတို့ မိုးပြာကျောက်မျက် မြို့တော်က သူတို့ ဆီကနေ ခိုးယူခဲ့တာ ဆိုလားပဲ။ ဒါကို ပေါ်တင် မကြေညာထားပေမဲ့ မကြာခင် လုပ်လိမ့်မယ် "

ဆေးမီးတောက်မြို့...။ ဒီနာမည်ကို သူ မစိမ်းပါဘူး။ မူဂေါင်ချီနဲ့ အကြီးအကဲ ယွမ်နင်းတို့ တစ်တွေကို ကျွန်တွေ အဖြစ် ဝယ်သွားတဲ့ နေရာ။

မူဂေါင်ချီ ဘယ်ပျောက်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ မဟာရုပ်သေးဂေဟာ တာဝန်ခံ လောပန်လီကို စစ်မေးပြီး သိခဲ့ရတဲ့ အင်အားစု တစ်ခု ရယ်ပါ။

အထက်အဌဂံ နယ်မြေမှာ မိုးပြာကျောက်မျက် မြို့တော်နဲ့ ဖက်ပြိုင်နိုင်တာ ဆိုလို့ ဆေးမီးတောက်မြို့ပဲ ရှိပါလိမ့်မယ်။ သိုင်းပညာ သက်သက်နဲ့ ဆိုရင်တော့ သူတို့ တွေက မိုးပြာကျောက်မျက် မြို့တော်နဲ့ နှိုင်းစာလို့ မရပါဘူး။ အဲ ... ဆေးပညာ ယှဉ်လိုက်တော့ အထက်စီးရ ပြန်ပါတယ်။

အထက်အဌဂံ နယ်မြေနဲ့ လူသားပိုင်နက် တစ်ခုလုံးမှာ တောင် ဆေးမီးတောက်မြို့က ဆေးလုပ်ငန်း အမြတ် (၇၀) ရာခိုင်နှုန်းလောက် သွဲယူနေပါတယ်။ သူတို့ လက်အောက်မှာ ဆေးအင်အားစုပေါင်း မရေမတွက် နိုင်အောင်ကို ပေါများ လွန်းပါရဲ့ ။

မြို့တိုင်း ... နယ်မြေတိုင်းမှာ သူတို့ ဆိုင်အခွဲတွေ ရှိပါတယ်။ ဆေးအ

င်အားစု ရှိရင် သူတို့ ရှိတယ် ဆိုတဲ့ သဘောကို ဆောင်ပါရဲ့ ။

မိုးပြာကျောက်မျက် မြို့တော်ကတော့ ခြွင်းချက်ပေါ့လေ။ မြို့တော် ဆေးလုပ်ငန်းကို ကိုယ့်အတွင်း လူတွေနဲ့ သာ ပျိုးထောင် ရပ်တည်ထား ပါတယ်။ ကျန်တဲ့ မြေတွေမှာ တော့ ဆေးမီးတောက်မြို့ အပေါ် မှီတည် နေကြရ ပါတယ်။

မထင်မရှား နေရာတွေကို ဆေးမီးတောက်မြို့က စိတ်မဝင်စားပါဘူး ။ သူတို့ စိတ်ဝင်စားတဲ့ နေရာတွေမှာ လည်း အတော်ကြီးကို လွှမ်းမိုးနိုင် ကြပါတယ်။ ဆေးပညာနဲ့ ပတ်သက်ရင် ဆေးမီးတောက်မြို့က မိုးပြာ ကျောက်မျက် မြို့တော်ထက် အပုံကြီးကို သာပါတယ်။

လူသားတို့ ပိုင်နက်မှာ မိုးပြာကျောက်မျက် မြို့တော်က ဈေးကွက် (၂၀) ရာခိုင်နှုန်းလောက်သာ ကြီးစိုးထား နိုင်ပါတယ်။ တစ်ဖက်မှာ ဆေး မီးတောက် မြို့ကကျ သူတို့ ထက် (၃) ဆလောက် သာလွန်နေပါပြီ။ သိ သိသာသာပါပဲ။

နှစ်ပေါင်းမနည်း မိုးပြာကျောက်မျက် မြို့တော် ကြိုးစားအားထုတ် ပြီး ဆေးဘုရင်တွေ မွေးထုတ်ခဲ့ပေမဲ့ ဆေးမီးတောက်မြို့ရဲ့ အားကောင်း တဲ့ အုတ်မြစ်နဲ့ က အလှမ်းကွာဝေး နေဆဲပါ။

ဒါကြောင့် ရစ်ခွေနဂါးကလန် သခင်ကြီးနဲ့ ဧကရာဇ် လေးပါးလုံး မျက်နှာတွေ ရုတ်ခြည်း ပျက်ယွင်းကုန် ကြပါတယ်။

"ဆေးမီးတောက်မြို့ ... "

တိမ်ပျံဧကရာဇ် မျက်မှောင်ကြုတ် သွားပါတယ်။

"သူတို့ တွေက ကျုပ်တို့ နည်းနည်းလောက် အားကောင်းလာမှာ ကို ကြောက်နေတယ်နဲ့ တူတယ်။ ဒါကြောင့် အခုလို လှုပ်ရှားလာတာ "

"အရှင် ... သူတို့ တွေ သိပ်ကို တရားလွန် လွန်းနေပြီ။ အခုလိုမျိုး အနိုင်ကျင့်တာ မခံတော့ရင် ပိုကောင်းမယ် "

ကာလ ဧကရာဇ်လည်း ဒေါသတကြီး ဖြစ်နေဟန်ပါပဲ။

မြေခွေးဧကရာဇ် အကြည့်တွေကတော့ ဂျန်ချန်ဆီ ရောက်နေပါတယ်။

"ဆေးဘုရင်ကျန်း ... မင်းက အသက်ရှည် ဆေးညွှန်းကို ငါတို့ ဆီ ချပြလာတဲ့ သူပဲ။ မင်းဆရာက တခြား အင်အားစုတွေလည်း ဒီဆေးကို သန့်စင်နိုင်တယ် ပြောခဲ့သေးလား "

ဒီစကားကြားခိုက် လူတိုင်း သူ့ကို စိတ်ဝင်စားတကြီး ကြည့်လာပါတယ်။ ဂျန်ချန်က တစ်ချိန်လုံး တည်ငြိမ်နေဆဲပါ။

"အသက်ရှည် ဆေးညွှန်းက ရှားပါး ဆန်းကြယ်လွန်းတဲ့ ဆေးပဲ။ လူသားပိုင်နက်မှာ ဘယ်လို သန့်စင်ရမလဲ သိတဲ့ သူ အခြား မရှိဘူး။ ဒီစကားမျိုးကို ဆရာ ပါးစပ်ကနေ မွတ်ကြားခဲ့တာ "

"မင်းဆရာက အဲဒီလောက် ယုံကြည်ချက် ပြင်းပြတယ်ပေါ့ "

"သူ့ စကားက ဘယ်လောက် ယုံကြည်ရလဲ ဆိုတာ သေချာမသိပေမဲ့ ဆရာ အကြောင်းတော့ ကျွန်တော် ကောင်းကောင်း ကြီး သိတယ်။ လူသားတို့ ပိုင်နက်ထဲ ဘယ်လို ဆေးပညာရှင် မျိုးကမှ သူနဲ့ ပြိုင်ဖို့ အဆင့် မမီဘူး။ ဒီတော့ သူ့ ဉာဏ်ပညာကို ကျွန်တော် အကြွင်းမဲ့ ယုံတယ် "

ဂျန်ချန် တစ်ယောက် အသက်ရှည်ဆေးကို နတ်ဘုရား လွင်ပြင်က ထုတ်ကုန်လို့ ထုတ်မပြောနိုင်ပါဘူး။ နတ်ဘုရား ချောက်ကမ်းပါး ကုန်းမြေကြီးမှာ ဘယ်လို လူမျိုးကများ ဆေးညွှန်းမရှိဘဲ သန့်စင်နိုင်ပါ့မလဲ။

ဒါပေမဲ့ အခု ဆေးမီးတောက် ရုတ်တရက် ပေါ်လာတယ် ဆိုတာ ထာဝရ ကောင်းကင်ဘုံ မြို့တော် ဦးတည်ရာ ပြောင်းလဲသွားခဲ့ပြီလို့ ဆိုလိုပါတယ်။ သူတို့ တွေက ဆန်းကြယ်ကလန်နဲ့ ပူးပေါင်း ဆောင်ရွက်တာ ကျရှုံးခဲ့ပြီမို့ ဆေးမီးတောက် ဘက်ခြမ်းကို ဦးတည်ပူးပေါင်း သွားခဲ့ပုံရပါတယ်။

ဂျန်ချန် တစ်ယောက် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတဲ့ အတွင်းသဘောကိုတော့ သေချာ မြင်အောင် မကြည့်နိုင်ပါဘူး။ သို့တိုင်အောင်ပဲ သေချာသလောက် ရှိပါတယ်။ ဒါသည် ထာဝရ ကောင်းကင်ဘုံ မြို့တော် ရဲ့ စနက်ပါ။ တခြား အကြောင်းရင်းကို ရှာဖွေလို့ မရ။

ဂျန်ချန် ယုံကြည်ချက်ရှိရှိ ပြောနေတာ ဖြစ်ကြောင်း မြင်နေရပေမဲ့ လူတော်တော်များများ ခံစားချက်တွေ ရှုပ်ထွေးနေ ကြပါတယ်။ အင်ပါယာ ဥဒေါင်းရော ရစ်ခွေနဂါးကလန် သခင်ကြီးပါ မေးခွန်းထပ်မထုတ်ပါဘူး။

တိမ်ပျံ့ဧကရာဇ်လည်း သံသယ မရှိ။ တစ်ဖက်မှာ ကျန်တဲ့ ဧကရာဇ်သုံးပါးကတော့ စိတ်ထဲ ရှုပ်ထွေးနေပါတယ်။ ဆေးဘုရင်ကျန်းက တစ်ဆိတ် ချဲ့ကားရာ ကျတယ်လို့ ယုံကြည်နေပါပြီ။ အသက်ရှည်ဆေးက ဆန်းကြယ်ပေမဲ့ ဆေးမီးတောက်မြို့က အဲဒါကို တစ်နေရာကနေ ရလာတာ ဖြစ်ပါလိမ့်မယ်။

သူတို့ မျက်ဝန်းတွေကို သတိထားမိတဲ့ ဂျန်ချန် ရင်ထဲ မကျေမချမ်း ဖြစ်သွားပါတယ်။

"အသက်ရှည်ဆေးက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လှလှ ဆေးအမျိုးအစား ဖြစ်တယ် "

သူ အသံတိုးညှင်းစွာနဲ့ စပြောလာခဲ့ပါပြီ။

"စီနီယာတို့ တစ်တွေက ဆေးမီးတောက်မြို့နဲ့ ယှဉ်ရဲတဲ့ သတ္တိမျိုး မရှိရင် အရှုံးပေးလိုက်လို့ ဖြစ်တယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ကျွန်တော် တစ်ခွန်း စောဒက မတက်စေရဘူး"

ပြီးတဲ့ နောက် အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပါတယ်။ အသံက လည်း အေးစက်တင်းကျပ် နေလေရဲ့ ။

"ဒါပေမဲ့ ကျွန်တော် ပိုင်ဆိုင်တဲ့ အရာကို ဘယ်သူမှ အင်အားသုံး ယူသွားလို့ မရစေရဘူး။ အတင်းအကျပ် လုပ်သွားရင်လည်း တစ်နေ့ကျ သူတို့ ဆီကနေ အရင်းရော အတိုးပါ ပြန်တောင်းမယ်"

ဒါ ဝါကြွားတာ မဟုတ်ပါဘူး။ လေးလေးနက်နက်ကို သံန္နိဋ္ဌာန် ချထားတာပါ။ အသက်ရှည်ဆေး အတွက်နဲ့ သူ ခေါင်းကြိမ်းရပေါင်း များနေပါပြီ။ ထာဝရ ကောင်းကင်ဘုံ မြို့တော် ... ဆန်းကြယ်ကလန် ... အခု ဆေးမီးတောက်မြို့။ အားလုံးက အသက်ရှည် ဆေးကြောင့်ချည်း သူနဲ့ ပတ်သက် နေရပါတယ်။

ဘာလို့ လဲ။ ဒါကို သူ ထပ်သည်းခံပေးလို့ မရတော့ပါဘူး။

ဂျန်ချန်ရဲ့ လေးနက်လွန်းတဲ့ အပြောကို ဧကရာဇ် သုံးပါး ကြောင်ကြည့်နေမိ ကြပါတယ်။ ဒေါသတွေတောင် ထွက်လို့ မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့ပါပြီ။

အရှင်က မင်းကို ဘယ်လောက် ချီးကျူးနေပါစေ ကိုယ့်စီနီယာတွေ ကိုတော့ လေးစားသင့်တာပေါ့။

ဒါပေမဲ့ ဂျန်ချန် တစ်ယောက် ကိုယ့်စကားကို ပြန်ပြောင်းပြောဖို့ ဆန္ဒမရှိ။ သူ လက်သီးဆုပ်လို့ အင်ပါယာ ဥဒေါင်းကို အလေးအမြတ် ပြုပါတယ်။

"အရှင် ... အသက်ရှည် ဆေးညွှန်းကို အနန္တ လွင်ပြင်မှာ တုန်းက တော်ဝင် ဆေးနန်းတော် ခေါင်းဆောင်ဆီ အရင်ဆုံး အပ်ထားမိတယ်။ နန်းတော် ပြုလဲသွားတော့ ဆေးညွှန်းကို ထာဝရ ကောင်းကင်ဘုံ မြို့တော်က ယူသွားတာပဲ။ ဆေးမီးတောက်မြို့မှာ ပျံလာတဲ့ အသက် ရှည်ဆေး အကြောင်း ကောလဟာလ ဆိုတာ မြင့်မြတ်သော ဥဒေါင်း တောင်ကြောင့်ပဲ ဖြစ်လိမ့်မယ်။

ထာဝရ ကောင်းကင်ဘုံ မြို့တော်က မိုးပြာ ကျောက်မြို့တော်ကို ယှဉ် ဝင့်တာ မဟုတ်ဘူး ။ ဒါကြောင့် ဆေးမီးတောက်မြို့ဆီ ခြေဦးလှည့်သွား တာ ဖြစ်မယ်။ ဆေးလောကမှာ ဆေးမီးတောက်မြို့က သာမန် တည်ရှိမှု တစ်ခုမှ မဟုတ်ဘဲ။ သူတို့ သြဇာကို အခုချိန်ထိ ဘယ်သူမှ ပြောင်းလဲပစ် နိုင်သေးတာ မဟုတ်ဘူး ။ ဒါကြောင့် ဥဒေါင်းတောင်က အသက်ရှည် ဆေးနဲ့ ပတ်သက်တဲ့ ကြေညာချက် ထွက်မလာသေးခင် အခုလို ကမန်း ကတန်း စီစဉ်လိုက်တာ ဖြစ်မယ် "

ဒီစကားလုံးတွေကြောင့် အစောနမှာ ဒေါသထွက်နေတဲ့ ဧကရာဇ် သုံးပါးလုံး စိတ်တွေပြေလျော့ သွားပါတယ်။ ဟုတ်သားပဲ။ ဒီလို ရှုထောင့်ကနေ သူတို့ မမြင်ခဲ့ကြဘူး။ ဆေးဘုရင် ကျန်းကိုသာ မဲနေကြ တာကိုး။ ဆေးမီးတောက်မြို့ ရည်ရွယ်ရင်းကို မေ့နေခဲ့ကြတယ်။

ဥဒေါင်းတောင်က အသက်ရှည်ဆေးညွှန်း ပိုင်ဆိုင်ကြောင်း ဆန်းကြ ယ် ကလန်ကို ကိုင်ပေါက်လို့ သက်သေပြခဲ့ပြီကိုး။ ဒါကြောင့် သူတို့ တွေ အသက်ရှည်ဆေး အားကိုးနဲ့ အင်အား ကြီးထွားလာမှာ စိုးရိမ်ပါလိမ့် မယ်။

ဘာလို့ ဆို ဆေးလောကမှာ ဆေးမီးတောက်မြို့က ဆရာ တစ်ဆူပေ ကိုး။ သူတို့ နေရာကို အသက်ရှည်ဆေးနဲ့ ကိုင်လှုပ်လာမယ့် ဥဒေါင်း

တောင် အနေအထားကို လက်သင့်ခံဖို့ ရာ မရှိ။

အင်ပါယာ ဥဒေါင်း နှစ်လိုစွာ ခေါင်းညိတ်ပါတယ်။ ဂျန်ချန် စကား တွေက အဓိပ္ပာယ်ရှိတာ သူ နားလည်ပါတယ်။ လူငယ်လေး တစ် ယောက်က အဲဒီလောက်ထိ မြင်နိုင်တာ..။

ပြဿနာရဲ့ ဇာစ်မြစ်ကို သူ ထောက်ပြခဲ့ပါတယ်။ အစောတည်းက အင်ပါယာ ဥဒေါင်း တစ်ယောက် ဂျန်ချန် ပါရမီကို အထင်ကြီး နေတာ ပါ။ အခုတော့ ပိုလို့ တောင် နှစ်မြိုက်ရပါပြီ။

"ဒီတော့ ... ဆေးဘုရင်ကျန်း ... မင်းမှာ တန်ပြန်ဖို့ ဗျူဟာ ရှိနေပြီ လား "

ဒီမေးခွန်းက စမ်းသပ်ချက် တစ်ခုဆိုတာကို ဂျန်ချန် နားလည်ပါ တယ်။

အချိန်အတော် ယူလိုက်ပြီးမှ သူ ပြန်ဖြေမိပါပြီ။

"ကောင်းပြီ ... ကျွန်တော့်မှာ အကောင်းဆုံး ... မဆိုးတာနဲ့ ဆိုးဝါးတဲ့ ဗျူဟာ သုံးရပ်ရှိတယ်"

"ဟေ ... "

အင်ပါယာ ဥဒေါင်း ရယ်မောလိုက်ပါတယ်။

"ငါတို့ ဖြင့် တစ်ခုတောင် မရှိသေးဘူး။ မင်းက သုံးမျိုးတောင် စဉ်း စားပြီး သွားပြီပေါ့ "

"အဆိုးဆုံး ဗျူဟာကတော့ ဆေးမီးတောက်မြို့ကို စစ်ချီဖို့ ပဲ။ တက ယ့် အင်အားကို သူတို့ သိပါစေ။ ဆေးမီးတောက်မြို့က မိုးပြာကျောက်မျှ က် မြို့တော်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ။ ဒါပေမဲ့ ဆေးလောကမှာ တော့

သူတို့ က သြဇာကြီးတယ်။ သူတို့ အာဏာစက် သက်ရောက် ခံရသူတွေ နဲ့ နောင်မှာ နည်းနည်း အရှုပ်အထွေးတွေ ရှိလာနိုင်တယ်။ ဒါကြောင့် အ ဆိုးဆုံး ဗျူဟာလို့ ပြောတာ "

"မဆိုးတဲ့ ဗျူဟာကရော ... "

"အဲဒါက သူတို့ ကို လျစ်လျူရှုထားလိုက်။ သူတို့ လည်း ဆေးထုတ် လုပ် လိမ့်မယ်။ ကျုပ်တို့ လည်း ကိုယ့်လမ်းနဲ့ ကိုယ် သွားရုံပဲ။ အရည်အသွေးမှာ ပိုသန့်စင်နိုင်ရင် ဖြစ်ပြီ။ ဒါဆို သူတို့ စိတ်ကြိုက် ပြော ဆို စွတ်စွဲပါစေ ပိုကောင်းတဲ့ ဆီ အဝယ် လိုက်လာလိမ့်မယ်။ ဒါဆို ဘယ် သူ မှန်တယ်။ ဘယ်သူမှားတယ် ပြောရခက်လာလိမ့်မယ်။ ဆေးမီးတော က် မြို့ကလည်း အထောက်အထား မရှိရင် ဘာတတ်နိုင်မှာ လဲ။ ဆို တော့ မဆိုးဘူးလို့ ပြောရမယ် "

ဂျန်ချန် စိစစ်သုံးသပ် ပြတာကို အားလုံး ခေါင်းညိတ် ထောက်ခံမိကြ ပါပြီ။ ဧကရာဇ် သုံးပါးတောင် သဘောကျလာဟန် ရှိပါတယ်။ သူ့ စ ကားလုံးတွေက အကျိုးအကြောင်း ဆီလျော်သားပဲ။
